



မင်းမြောက်တန်ဆာငါးစုံ

- ①မကိုင်း ②ထီးဖြူ ③သန်လျက် ④သားမြီးယပ် ⑤ခြေနင်း

မင်းမူမင်းရေး နှ၊ <min: hmu' mn: yei> = မင်းမူမင်းရေး
 မင်းမြောက် က၊ <min: hmyaut> 立为皇帝
 မင်းမြောင် နှ၊ <min: hmyaun> ①奸臣 ②靠官势谋私利者
 မင်းမြောင်စိုးကပ် နှ၊ <min: hmyaun so: gat> 仰仗国王或
 政府权势谋利者
 မင်းယောက်ျား နှ၊ <min: yaut kya> (雅)先生: ~ မင်းမိန်း
 မများခင်များ။ 先生们和女士们！
 မင်းရတု နှ၊ <min: y du'> = မင်းပွဲစိုးပွဲ
 မင်းရာ နှ၊ <min: ya> 公务
 မင်းရာမင်းခမ်း နှ၊ <min: ya min: gan> = မင်းခမ်း
 မင်းရေး နှ၊ <min: yei> = မင်းမှု
 မင်းရေးကျယ် က၊ <min: yei: kye> 王事或政府事务繁杂，
 变幻莫测
 မင်းရေးစိုးခန်း နှ၊ <min: yei: so: gan> 皇家事务，公务，公
 事
 မင်းရေးစိုးခွင့် နှ၊ <min: yei: so: gwin'> = မင်းရေးစိုးမှု
 မင်းရေးစိုးမှု နှ၊ <min: yei: so: hmu'> 皇家事务，政府事务
 မင်းရေးစိုးရာ နှ၊ <min: yei: so: ya> = မင်းရေးစိုးမှု
 မင်းရေးမင်းခွင့် နှ၊ <min: yei: min: gwin'> = မင်းရေးစိုးမှု

မင်းရေးမင်းခွင့် နှ၊ <min: yei: min: gwin> = မင်းရေးစိုးမှု
 မင်းရေးမင်းမှု နှ၊ <min: yei: min: hmu'> = မင်းရေးစိုးမှု
 မင်းရေးမင်းရာ နှ၊ <min: yei: min: ya> = မင်းရေးစိုးမှု
 မင်းရေးမင်းဝတ် နှ၊ <min: yei: min: wut> = မင်းကျင့်တရား
 မင်းရေးမင်းဝန် နှ၊ <min: yei: min: wun> 朝廷的事务，政
 府的事务，政务
 မင်းရဲ နှ၊ <min: ye:> 缅甸一种勋衔、称号，王子的一种
 封号
 မင်းရိုသေ နှ၊ <min: yo dhei> 【植】岛防葵 Peucedanum
 dhana Ham
 မင်းရိုး နှ၊ <min: yo:> 皇族，皇裔，贵族
 မင်းရိုးစိုးရိုး နှ၊ <min: yo: so: yo:> 皇族，皇裔，贵族
 မင်းရိုးစိုးမျိုး နှ၊ <min: yo: so: myo:> = မင်းရိုးစိုးရိုး
 မင်းရိုးမင်းဆက် နှ၊ <min: yo: min: zet> 帝王后裔
 မင်းရဲ နှ၊ <min: yan> 封建王侯
 မင်းရင်ပြင် နှ၊ <min: yin bin> ①宫前广场 ②帝王面前，
 御前
 မင်းရောင်စိုးဝါ နှ၊ <min: yaun so: wa> 帝王的仪仗用品，
 帝王的气派，当官的架式
 မင်းရိပ်မင်းခြေ နှ၊ <min: yeit min: gyei> 帝王的脸色，龙颜
 မင်းရိပ်မင်းခြည် နှ၊ <min: yeit min: gyi> = မင်းရိပ်မင်းခြေ
 မင်းလှလင် နှ၊ <min: lu' lin> 听差，侍从
 မင်းလေးပါးနွာ နှ၊ <min: lei: ba: hna> 一种通关散，由
 စိန်နီ၊ ကန်၊ ဆေးခန်း၊ ဟိုင်းရိုင်းနီ 等药物按同等份量研磨制成
 မင်းလဲ က၊ <min: le:> 改朝换代
 မင်းလောင်း နှ၊ <min: laun:> 未来的皇帝，王储
 မင်းလောင်းမင်းလျာ နှ၊ <min: laun: min: lya> = မင်းလောင်း
 မင်းလုပ် က၊ <min: lout> = မင်းပြု
 မင်းလမ်း နှ၊ <min: lan:> ①专为君王铺设的路(缅甸习惯
 是白沙铺地两旁围篱笆，栽上芭蕉) ②规定为国家元
 首走的路 ③演出场所当中直通舞台的人行道 ④大街
 ⑤钉在房屋横梁和檩周围的木条 ⑥舢板两边的人行
 窄道
 မင်းလျာ နှ၊ <min: lya> 皇太子，王储
 မင်းလွင် နှ၊ <min: lwin> 尘雾
 မင်းလွင်မင်းပျို နှ၊ <min: lwin min: byo> 年轻的皇帝
 မင်းလွင်မြူး က၊ <min: lwin myu:> (诗)尘雾弥漫
 မင်းဝတ်တန်ဆာ နှ၊ <min: wut d-za> 帝王服饰，龙袍
 မင်းဝတ်မင်းဝား နှ၊ <min: wut min: za:> 帝王服饰
 မင်းသဘင် နှ၊ <min: dh- bin> = မင်းပွဲသဘင်
 မင်းသမီး နှ၊ <min: dh-mi:> ①公主 ②缅甸戏剧、阿迎
 戏、木偶戏中的女演员或扮演女主角者 ③女主角
 မင်းသမီးကိုင်း နှ၊ <min: dh- mi: gain> 木偶剧中操纵女主
 角的艺人(一般需演技精湛者担任)